



ကြက်ခြေနီသတင်းလွှာ



မြန်မာနိုင်ငံအနှံ့ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ရပ်ရွာအခြေပြုကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်း လှုပ်ရှားဆောင်ရွက်မှုများ

အရေးပါလိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်ခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အအုံ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၃)ရက်နေ့ နံနက်ပိုင်းက အဆိုပါအဆောက်အအုံ တည်ရှိရာ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်၊ မေယုလမ်း၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက အဆောက်အအုံကို ဖွင့်လှစ်ပေးခဲ့ပြီး မျိုးမြတ်သာဂီ ရခိုင်စည်တော်အဖွဲ့မှ စည်တော်တီးကာ ချီးမြှောက်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် အဆောက်အအုံသစ် ကမ္ဘာလုံး မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။

ထို့နောက် အခမ်းအနား အစီအစဉ်များကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့်ဘက်စုံသုံး အဆောက်အအုံ တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယို အားပြသခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပေးအပ်ခဲ့ပါသည်။



ရခိုင်ပြည်နယ်

RC(၂)ထပ်၊ အလျား (၆၄.၃) ပေ၊ အနံ (၅၂.၃၅) ပေ၊ အမြင့် (၃၁.၁၆) ပေရှိ အဆိုပါ အဆောက်အအုံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တည်ဆောက် ခဲ့ရာ ၂၀၂၂ခုနှစ်၊ ဇွန်လတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကျပ်ငွေသန်းပေါင်း(၁၂၇၈) သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆောက်အအုံ မြေထဲထပ်တွင် အိမ်ထောင်စု(၁၅၀၀) မှ အိမ်ထောင်စု(၃၀၀၀)အထိ အသင်းမှ စံသတ်မှတ်ထားသော ကယ်ဆယ်ရေး အသုံးအဆောင် ပစ္စည်းများကို သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်းများ ပြုလုပ်နိုင်မည့် အဆောက်အအုံ ဖြစ်ပြီး ပထမထပ်တွင် ဆေးဝါးပစ္စည်းများ သိုလှောင်ခန်း၊ ရုံးခန်း၊ သင်တန်းခန်းမ၊ နားနေခန်း၊ အမျိုးသား တည်းခိုဆောင်နှင့် အမျိုးသမီးတည်းခိုဆောင်များကိုလည်း ပါဝင် တည်ဆောက် ထားပါသည်။

ရခိုင်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အအုံသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းရှိ သိုလှောင်ရုံ(၃၀)လုံး အနက် ကယ်ဆယ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် သိုလှောင် လက်ခံ နိုင်စွမ်းရည်၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များကို စွမ်းဆောင်ရည် တိုးတက်စေရန် သင်တန်းများ ပေးနိုင်ခြင်းစသည့် အဆင့်မြင့် ကောင်းမွန်သော သိုလှောင်ရုံ နှင့် ဘက်စုံသုံးအဆောက်အအုံ တစ်ခု ဖြစ်ပြီး နယူးဇီလန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

အခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အအုံဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်တစ်ဦးတို့က အလှူငွေ ၂,၇၆၀,၀၀၀ ကျပ် ကိုပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ လှူဒါန်းခဲ့ကြပါသည်။

ဒေသတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဆေးသမားကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင်လ(၃)ရက်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးလက်ကျန်းမာရေးဌာနခွဲ၌ ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်တို့က ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ကို ဖွင့်လှစ်ပေးကြပြီး အမှာစကားနှင့် ကျေးဇူးတင်စကား များကို ပြောကြားခဲ့ပါသည်။

ထို့နောက် အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က စစ်တွေမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာထံ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

စစ်တွေမြို့မှ (၁၃)မိုင်အကွာရှိ ဆေးသမားကြီးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ကို နော်ဝေ နိုင်ငံကြက်ခြေနီအသင်း၏ အထောက်အပံ့ဖြင့် ကျပ်သိန်း ၄၇၀ အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။



ရခိုင်ပြည်နယ်



ရမ်းပြည်နယ် (အရှေ့ပိုင်း)

ရပ်ရွာလူထု လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း



ရန်ကုန်တိုင်းဒေသကြီး

ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း



ပဲခူးတိုင်းဒေသကြီး

ရေပြင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း



မွန်ပြည်နယ်

သွေးလျှူဒါန်းခြင်း



တနင်္သာရီတိုင်းဒေသကြီး

ရှေးဦးပြုစုခြင်းစွမ်းရည်မြှင့်တင်ရေး လေ့ကျင့်ဆောင်ရွက်ခြင်း



ရမ်းပြည်နယ် (မြောက်ပိုင်း)

ငှက်ဖျားရောဂါအန္တရာယ် ကာကွယ်ရေးအသိပညာပေးခြင်း

ကူးစက်နိုင်ချေကိုလျော့ချဖို့ဆိုရင် - ကာကွယ်ဆေးထိုးပါ။



Source: WHO



COVID 19 : အိမ်ပြန်ရောက်လျှင် သင်ဘာလုပ်သင့်သနည်း။



အိမ်အဝင်တွင် မိမိ၏ အိတ်၊ ဖိနပ်၊ သော့နှင့် ဈေးဝယ်ပစ္စည်းများကို ထားခဲ့ပါ။



မိမိ၏ လက်ကို ဆပ်ပြာနှင့် စနစ်တကျမဆေးမီ မည်သည့်အရာကိုမှ မကိုင်ပါနှင့်။



အဝတ်အစားများနှင့် အိတ်များကို ပုံမှန်လျှော်ဖွတ်ပါ။



ရေချိုးချိန်တွင် ဆပ်ပြာဖြင့် ခန္ဓာကိုယ်အနှံ့ဖွတ်တိုက်ပါ။



အိမ်သို့ပြန်ရောက်ချိန်တိုင်း ဖုန်း၊ မျက်မှန်နှင့် သင်ယူလာသည့် ပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်ပါ။

Credit to : IFRC

နေရပ်စွန့်ခွာပြည်သူများအား ကူညီထောက်ပံ့ခြင်း



မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်မှ ဇူလိုင်လ (၃) ရက်နေ့ထိ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၅၃၀)စုအတွက် ကြက်ခြေနီက ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဇွန်လ(၂၈) ရက်နှင့် (၂၉) ရက်တို့က မီးတော၊ လယ်တန်း၊ သီးချောက် (တောင်)၊ ကင်းမ၊ တဲတော်ယာ၊ တောင်ဘက်၊ ခြေခြား၊ ချောင်းနား၊ နံသာစသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၇၈) ရွာတို့မှ ဒေသတွင်း မငြိမ်မသက်ခြင်းကြောင့် ပေါက်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တော်မူရပ်ကွက်၊ အောင်တံခွန်ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ရွှေပေါက်ပင်ရပ်ကွက်တို့တွင် ယာယီနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာအိမ်ထောင်စု (၂၉၇) စု၊ လူဦးရေ (၁,၂၀၉) ဦး တို့အတွက် ကနဦး အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၂၉၇) စုံ၊ နှာခေါင်းစည်း (၅၀ ပါဗူး) (၅၉၉) ဗူး၊ လက်သန့်ဆေးရည် (၁၀၀ မီလီဗူး) (၈၉၁) ဗူး၊ မိသားစုသုံး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၉၇) ပုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၇၄) အိတ်၊ အမျိုးသား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၀၈) အိတ်၊ မိုးကာအင်္ကျီ (၁,၀၀၅) ထည်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၁၄) ခု၊ မွေးကင်းစကလေးသုံးပစ္စည်း (၇၃) အိတ်၊ မီးဖိုချောင်သုံးပစ္စည်း (၅၇) ပုံ၊ တာပေါလင် (၃၅၄) ချပ်၊ လက်သမားသုံးအိမ်ဆောက်ပစ္စည်း (၅၇) အိတ် တို့ကို ပေါက်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ ဇူလိုင်လ (၁) ရက်နေ့မှ (၃) ရက်နေ့ထိ ဆောမြို့နယ်၊ အညာကတင်းနှင့် သီးကုန်းကျေးရွာရှိ ယာယီခိုလှုံရာနေရာတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာအိမ်ထောင်စု(၁၆၉) စု နှင့် ဆောမြို့ပေါ်တွင်လာရောက်နေထိုင်သူ အိမ်

ထောင်စု (၆၄) စု၊ စုစုပေါင်းအိမ်ထောင်စု (၂၃၃) စု လူဦးရေ (၁,၁၃၈) ဦးအတွက် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၂၀၃) စုံ၊ နှာခေါင်းစည်း (၅၀ ပါဗူး) (၄၀၂) ဗူး၊ လက်သန့်ဆေးရည် (၁၀၀ မီလီဗူး) (၅၇၁) ဗူး၊ မိသားစုသုံး တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း (၂၀၃) ပုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၈၇) အိတ်၊ အမျိုးသား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၈၇) အိတ်၊ မိုးကာအင်္ကျီ (၇၉၉) ထည်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၁၃) ခု၊ မွေးကင်းစကလေးသုံးပစ္စည်း (၇၈) အိတ်၊ မီးဖိုချောင်သုံးပစ္စည်း (၂၀၃) ပုံ၊ တာပေါလင် (၄၃၆) ချပ်၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း (၉၂) အိတ်နှင့် ရပ်ရွာလူထုသုံးရေစစ်အိုး (Community Lifestraw) (၇) ခုနှင့် ၁၀၀၀ လီတာဆန် ဖိုင်ဘာရေတိုင်ကီ (၅) လုံးနှင့် အရေးပေါ်ယင်လုံအိမ်သာ (၉) လုံးတို့ကိုထောက်ပံ့ပေးခဲ့ပါသည်။

အလားတူ ဇူလိုင်လ(၃) ရက်နေ့ကလည်း ကျောက်ထုမြို့၊ ယောမြို့ရွာရှိ နေရပ်စွန့်ခွာပြည်သူများ ယာယီခိုလှုံရာ စခန်းတွင်အသုံးပြုရန် ရပ်ရွာလူထုသုံးရေစစ်အိုး (Community Lifestraw) (၂)ခုနှင့် (၁၀၀၀) လီတာဆန် ဖိုင်ဘာရေတိုင်ကီ (၂) လုံးတို့နှင့် ယာယီခိုလှုံစခန်းတွင် မိသားစုများ အခန်းများသီးသန့်ကာရန်ခြင်းအတွက် တာပေါလင် (၃၀) ချပ် စသည့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ပေးဝေ ထောက်ပံ့ပေးခဲ့ပါသည်။

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



မွန်ပြည်နယ်

မေလ (၂၆) ရက်နေ့က မုဒုံမြို့နယ်၊ ပေါ်တော်မူ ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ ရသဖြင့် မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်း ရေးသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁) စုံ၊ စောင်နှင့် တာပေါ်လင်စတို့ကို သွားရောက်ထောက်ပံ့ ပေးခဲ့ပါတယ်။



ကချင်ပြည်နယ်

ဇူလိုင်လ(၉)ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမော် တာဝါတိုင်အနီး အနက်ပေ(၃၀၀)ဝန်းကျင်ခန့် ရှိသည့် လုပ်ကွက်ဟောင်းရေကန်သို့ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး မတော်တဆဖြစ်၍ပြုတ်ကျသွားခဲ့သဖြင့် ဖားကန့်မြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များက မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့် ပူးပေါင်းကာ ရုပ် အလောင်းအား ရှာဖွေကူညီပေးခဲ့ကြပြီး ကွယ်လွန်သူ မိသားစုအား အဆက်အသွယ်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ ကြပါသည်။



မန္တလေးတိုင်းဒေသကြီး

ဇူလိုင်လ(၁၃)ရက်နေ့က မိုးကုတ်မြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကသဲကျေးရွာအုပ်စု၊ ရေဦးကြီး ရပ်ရှိ တောင်မြေသား နံရံပြိုကျပြီး နေအိမ်(၁)လုံး ပျက်စီး ခဲ့ပါသည်။ အဆိုပါနေအိမ်ပျက်စီးမှုကြောင့် ထိခိုက်ခံ စားရသော အိမ်ထောင်စု(၁)စုအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မိသားစုသုံးပစ္စည်း(၁)စုံ နှင့် အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံတို့ကို သွား ရောက် ကူညီ ထောက်ပံ့ခဲ့ပါသည်။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ဇွန်လ (၁၃) ရက်နေ့က မိုင်းဆတ်မြို့နယ်တွင် ကျောင်းသား /သူများအား ပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်း စည်းများနှင့် လက်သန့်ဆေးရည်များ ပေးဝေခြင်း Cam- paign ကိုဆောင်ရွက်ခဲ့ပါသည်။



ရခိုင်ပြည်နယ်

မေလ (၂၉) ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မှပြည်သူတစ်ဦးသည်မြေမြှုပ်မိုင်းထိ၍ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ရာပလက်ဝမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေး ဦးပြုစုပေးခဲ့ပြီး ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲ သို့ လွှဲပြောင်းပေးခဲ့ပါသည်။ ထိုမှတဆင့် ဆက်လက်ဆေး ကုသမှုခံယူရန် စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဇူလိုင်လ(၁၃)ရက်နေ့က အသင်းဌာနချုပ် စီမံချက်ဝန်ထမ်း များနှင့် တန့်ယန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေ နီစေတနာ့လုပ်အားရှင်များသည် တန့်ယန်းမြို့နယ်၊ မတ် ခမ်းကျေးရွာ မူလတန်းကျောင်းတွင် ရေကောင်း ရေသန့် နှင့် အိမ်သာသန့် အကြောင်း အသိပညာပေး ပြောကြား ခဲ့ပြီး ကလေးငယ်များကလည်း အချင်းချင်း ပြန်လည် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။



နေပြည်တော်

ဇူလိုင်လ (၁၅) ရက်နေ့က ဥတ္တရသီရိမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အရိပ်ရနစ်ရှည် ပင်များနှင့် ပန်းပင် (၅၀၀) ပင်တို့ကို တာဝန်ရှိသူများနှင့် ပူးပေါင်းစိုက်ပျိုးခဲ့ကြပါသည်။



မကွေးတိုင်းဒေသကြီး

ဇွန်လ (၁၄) ရက်နေ့ ကမ္ဘာ့သွေးလှူရှင်များနေ့တွင် မကွေး တိုင်းဒေသကြီးကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် မ ကွေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက မကွေး မြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူခဲ့ကြပါသည်။




တနင်္သာရီတိုင်းဒေသကြီး

ဇူလိုင်လ(၆)ရက်နေ့က လောင်းလုံးမြို့နယ်၊ ပခပ်ကျေးရွာမှ ချွဲကြပ်နေသော မွေးကင်းစကလေးငယ်တစ်ဦးအား မြင့်မိုရ် ဦးဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါသည်။

ဒေါ်ရွှေစင်ကျော်စိုး၊ ညွှန်ကြားရေးမှူး၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန။
(ဖုန်း - ၀၉ ၉၇၇ ၁၁၅၆ ၀၁)

MRCS ၏ လစဉ်သတင်းစာစောင်များကို လေ့လာလိုပါက ယခုလင့်ခ်
https://www.redcross.org.mm/my_MM/publications/ ကိုနှိပ်ပါ။

အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်း များတွင် ပါဝင်လှူဒါန်းမည်ဆိုပါက -
ဒေါ်မေစန္ဒာမျိုး
ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။
ဖုန်း - ၀၉ ၄၂၁ ၁၆၉၇ ၈၉
<https://redcross.2c2p.com>



သွေးလှူဒါန်းခြင်းဖြင့်
အသက်များစွာ ကယ်တင်နိုင်ပါသည်။
DONATE NOW

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



ချင်းပြည်နယ်

ပြီးခဲ့သည့် ဇွန်လ (၄) ရက်မှ ဇွန်လ (၁၀) ရက်နေ့အထိ မင်းတပ်မြို့ရှိ ပြည်သူများအား စားနပ်ရိက္ခာနှင့် အခြား အခြေခံ လိုအပ်သည့် ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ လက်သမားသုံး ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်း များကို သွားရောက် ကူညီ ထောက်ပံ့ ပေးခဲ့ကြပါသည်။

မင်းတပ်မြို့ရှိ အိမ်ထောင်စု (၄၀၅) စု လူဦးရေ (၁,၈၆၃) ဦးအတွက် အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ဝဲ၊) (၂၀၀) စုံနှင့် ငါးသေတ္တာ (၂၀၃၅) ဗူး၊ နှာခေါင်းစည်း (၅၀ ပါဗူး) (၈၀၈) ဗူး၊ လက်သန့်ဆေးရည် (၁၀၀ မီလီဗူး) (၁,၂၁၅) ဗူး၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၄၆) အိတ်၊ အမျိုးသား တစ်ကိုယ် ရည်သန့်ရှင်း ရေးသုံးပစ္စည်း (၇၁၈) အိတ်၊ မိုးကာအင်္ကျီ (၁,၆၄၀) ထည်၊ တာပေါလင် (၄၀၉) ချပ်၊ ကလေးမီးဖွားသုံးပစ္စည်း (Clean Delivery Kit) ၁၈ ခု၊ မွေးကင်းစကလေးသုံးပစ္စည်း (Infant Kit) ၇၉ ခု၊ မီးဖိုချောင်သုံးပစ္စည်း (၁၀၀) ပုံ၊ လက်သမားသုံး ဆောက်လုပ်ရေးပစ္စည်း (၁၄၁) အိတ်၊ ရပ်ရွာလူထုသုံးရေသန့်ပုံး (Community Lifestraw) ၃ခုနှင့် ဂါလံ ၂၀၀ ဆန့် ဖိုင် ဘာ ရေတိုင်ကီ (၃) ခုတို့ကို သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည့်အပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အသိပညာ ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

ထို့အပြင် ပဏာမကျန်းမာရေးစောင့်ရှောက်မှု ရွေ့လျားဆေးခန်းနှင့် အရေးပေါ်လူနာညွှန်းပို့ခြင်းကိုလည်း မင်းတပ်မြို့ ပေါ်ရှိ သတ်မှတ်ထားသော နေရပ်စွန့်ခွဲစခန်း (၅) နေရာတွင် မေလ ၃၀ ရက်နေ့မှ စတင်ကာ တနင်္လာနေ့မှ စနေနေ့ အထိ တစ်ပတ်လျှင် ၆ ရက် ဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၃၀ ရက်မှ ဇွန်လ ၃၀ရက်နေ့ထိ ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိပြီး ဇွန်လ ၁၁ ရက်နေ့ထိ လူနာပေါင်း ၁၉၃၀ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။

သိမှတ်စရာအခန်းကဏ္ဍ

မြွေကိုက်ခံရပါကချက်ချင်းပြုစုပါ

၁။ ရရာသန့်ရှင်းသောအဝတ်ဖြင့် ခပ်စွန့်သုတ်ပါ။ (ရေအလွယ်တကူရသည့်အမျိုးမျိုး ဆေးကြောပါ။)

၂။ အဝတ်ခေါက်ထူထူ (သို့) ပတ်တီးမပါဘဲထူထူခေါက်၍ မြွေကိုက်ခံရရာပေါ်တွင်တင်ပြီး ပတ်တီးစည်းပါ။ (ပတ်တီးစည်းရာတွင် တင်းကြပ်စွာမစည်းရ။)

၃။ လှုပ်ရှားမှုမရှိစေရန် ကြပ်မိစွဲစည်းပါ။

၄။ နီးဆုံးဆေးရုံသို့ အချိန်မီပို့ဆောင်ပါ။

အချိန်နှင့်တပြေးညီ ကူညီနိုင်ဖို့ ရှေးဦးပြုစုနည်းများကို သင်ထားဖို့။

ဆက်သွယ်ရန် - မြန်မာနိုင်ငံကြက်ခြေနီအသင်း
ရှေ့ဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန
+၉၅၅၉၃၄၂ ၉၄၀၇၈၉၃၂

ရှေးဦးပြုစုခြင်းဖြင့် အသက်တယ်ပါ။
ရှေးဦးပြုစုခြင်း ကျွန်ုပ်တို့အတွက်သတိပေးချက်ဖြစ်လာရန် ကျွန်ုပ်တို့တို့နဲ့ ပူးပေါင်းပါ။

Credit to : IFRC

CALL US NOW!

၂၀၂၁ ခုနှစ်အတွင်း လူမှုကရုဏာအကူအညီပေးနိုင်မှုအခြေအနေ

HUMANITARIAN RESPONSE

MYANMAR RED CROSS SOCIETY

Year: 2021 Country: Myanmar

14.4M
People in Need of Humanitarian Aids

690k
Displaced People

861k
People Received Humanitarian Assistance from MRCS

116 active branches

6500 active RCVs

23 fully-functioning warehouses

MMK 23 billion received for projects/programs

MMK 1 billion received through resource mobilization

2.5M engagement on social media

Reference: Myanmar Humanitarian Update No.17 April 2022 by OCHA

KEY REPSONSE FIGURES

ACTIONS	RESULTS
Health & WASH	44k people received Essential Community Health & WASH Services
COVID-19	4.96M people were covered by COVID-19 Preparedness & Response activities by MRCS
Civil Unrest	23k conflict-affected people were supported by essential humanitarian services of MRCS
Migration & Displacement	20k people were benefitted by the Migration & Displacement activities
CVA	97k people received Cash & Voucher Assistance (CVA)
DRR	100k people were reached out by Disaster Risk Reduction, Preparedness & Response activities (DRR)
MRE	9.6k people received Mine Risk Education and Awareness (MRE)

သတင်းရင်းမြစ်များနှင့် ဆက်သွယ်ရန် အချက်အလက်များ

Webiste - www.redcross.org.mm

Facebook - <http://www.facebook.com/info.mrcs>

Twitter - <https://twitter.com/MyanmarRedCross>

Youtube - <https://www.youtube.com/channel/UCNuNcMKLtGYB72heF7b4K6g>

Viber - <https://invite.viber.com/?g2=AQBfe%2Bm0GXfvZ0mAZTpmHvdUc%2F-Sums1NVegLcoP00CAxmTvpLSUqxGH2ui9WsC3C>

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
 နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



စစ်ကိုင်းတိုင်းဒေသကြီး



ပြီးခဲ့သည့် မေလ (၁၈) ရက်မှ မေလ (၂၃) ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ဒေသအတွင်းရှိ မြို့နယ် (၃) မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းစသည့် နေရာ(၄၃)နေရာနှင့် ဆွေမျိုးအိမ်များတွင် လာရောက်နေထိုင်သော စစ်ကိုင်းတိုင်းဒေသကြီး (၂၂)မြို့နယ်၊ မကွေးတိုင်းဒေသကြီး(၁) မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး(၂) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး (၁)မြို့နယ် စုစုပေါင်း (၂၆) မြို့နယ်မှ နေရပ်စွန့်ခွာအိမ်ထောင်စု စုစုပေါင်း(၄၆၄)စု၊ လူဦးရေ(၁,၈၅၃)ဦးအတွက် တန်ဖိုးကျပ်(၁၀၅,၁၇၄,၈၀၀) ရှိ ကနဦးအရေးပေါ် လိုအပ်ချက် များဖြစ်သည့် အစားအစာများ၊ မိသားစုသုံးပစ္စည်းများ၊ တာပေါလင်၊ လက်သမားသုံးပစ္စည်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ (အမျိုးသား/အမျိုးသမီး)၊ COVID-19 ကာကွယ်ရေးပစ္စည်းများ၊ မိုးကာအင်္ကျီနှင့် လူအများ အသုံးပြုနိုင်ရန် ရေသန့်ရေစစ်အိုး(Life Straw) များ၊ ဂါလံ (၂၀၀) ဆန့် ရေသို လှောင်ကန်များ၊ စုစုပေါင်း ပစ္စည်း (၁၅) မျိုးကို စုရပ် (၈) နေရာတွင် ဖြန့်ဝေ ပေးခဲ့ပါတယ်။ ထိုကဲ့သို့ ကူညီထောက်ပံ့ရာမှာ ကနဦးအရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၄၆၄) စုံ၊ နာခေါင်းစည်း (၅၀ ပါမျိုး) ၄၆၄ စုံ၊ လက်သန့်ဆေးရည် (၄၆၄) စုံ၊ မိသားစုသုံး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၆၄) စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၆၄) စုံ၊ အမျိုးသား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၆၄) စုံ၊ မိုးကာအင်္ကျီ (၉၂၈) ထည်၊ တာပေါလင် (၉၂၈) ချပ်၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၂၃၃) အိတ်၊ မိသားစုသုံး ရေသန့်ပုံး (Life Straw) (၅) ခု၊ ၂၀၀ ဂါလံဆန့် ရေပုံး (၄) ခုတို့ကို ကြက်ခြေနီစေတနာ့လုပ်အားရှင်များက သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။



ရှမ်းပြည်နယ် (တောင်ပိုင်း)

ဇွန်လ (၂၀) ရက်နေ့က Emergency Medical Responder Training (အရေးပေါ်သက်ကယ်တုံ့ပြန်သူ/ ပြုစုသူ) သင်တန်းကို တောင်ကြီးမြို့၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ (၄)ရက်တာ ဖွင့်လှစ်ပို့ချလျက်ရှိပြီး တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ရပ်စောက်နှင့် နမ့်စန်မြို့နယ်တို့မှ ကြက်ခြေနီစေတနာ့လုပ်အားရှင် (၂၄) ဦးတက်ရောက်ခဲ့ပါသည်။




ရန်ကုန်တိုင်းဒေသကြီး

ဇွန်လ(၃၀)ရက်နေ့က အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမကြီး၊ ထန်းပင်ကုန်းမီးပွင့်အနီးတွင် ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ ခရီးသွား(၅)ဦးထိဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး အင်းစိန်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကူညီပေးခဲ့ပါသည်။



ဧရာဝတီတိုင်းဒေသကြီး

ဇူလိုင်လ(၃)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် ကျုံမင်းမြို့ရှိ ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး/သွန်/လံ/စစ်ပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။



ပဲခူးတိုင်းဒေသကြီး

ဇူလိုင်လ(၅)ရက်နေ့က ကျောက်ကြီးမြို့နယ်၊ အင်းနက် နှင့် ကြို့ကုန်းကျေးရွာများမှ နေရပ်စွန့်ခွာအိမ်ထောင်စု(၂၀၀)၊ လူဦးရေ (၈၀၈)ဦး အတွက် တစ်အိမ်ထောင်လျှင် တာပေါလင် (၁)ချပ်၊ စောင် (၁)ထည်၊ ခြင်ထောင်(၁) လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း(၁)စုံတို့နှင့်အတူ ကျောက်ကြီးမြို့ပေါ်ရှိဒေသခံပြည်သူများက လှူဒါန်းထားသည့် အဝတ်အစားများကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။



ကရင်ပြည်နယ်

ဇွန်လ (၂၆) ရက်နေ့က ဘားအံမြို့နယ်တွင် ကျောင်းသူ/သားများအတွက် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းများကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၈၅) ဦး တက်ရောက်ခဲ့ပြီး ရှေးဦးပြုစုခြင်းသင်ခန်းစာများကို သင်တန်းကာလ (၄) ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားခဲ့ပါသည်။



ကယားပြည်နယ်

ဇွန်လ (၂၈) ရက်နေ့က လွိုင်ကော်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါဆုံးရှုံးသူများအား ခြေတုပြုလုပ်ရန် ရက်ချိန်းပေးခြင်း၊ ခြေတုလက်တုများအား အသေးစားပြုပေးခြင်း၊ ပိုလီယို အကြောသေ၊ လေဖြတ်၊ အားရုံကြောအားနည်းသူများအား အထောက်အကူကိရိယာ ပေးအပ်ခြင်း နှင့် လေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းတို့အား ပြုလုပ်ပေးခဲ့ပါသည်။

ကျေးဇူးတင်ခြင်း - မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လှူဒါန်းဆောင်ရွက်မှုများကို မြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီလှူဒါန်းမှုမိတ်ဖက်အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာမှ အလှူရှင်များ သာမက၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍရှိမိတ်ဖက်များ၊ တစ်သီးပုဂ္ဂလ များစသည်တို့မှ ပံ့ပိုးကူညီပေးခြင်း ဖြစ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါသည်။



ဖွဲ့စည်းပုံ



1 လူသားချင်းစာနာထောက်ထားခြင်း (Humanity)

- ❖ ကြက်ခြေနီ၏ အနှစ်သာရဖြစ်သည်။
- ❖ ကြက်ခြေနီဆိုသည်မှာ ဘေးဒုက္ခကျရောက်မှုသာ ကူညီသည့်အဖွဲ့အစည်းမဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုများကိုပါ လုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ပြသနေသည်။



ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်

7

Fundamental principles of the Red Cross

2 ခွဲခြားမှုမရှိခြင်း (Impartiality)

- ❖ အကူအညီပေးရမည့်သူနှင့် ပတ်သက်၍ မခွဲခြားပါ။
- ❖ လိုအပ်မှုအတိုင်းအတာအလိုက်သာ ကူညီမည်။ ထို့ကြောင့် လိုအပ်မှုကို ဆန်းစစ်သိရှိနိုင်မည့် ကိုယ်ပိုင်ဆိုင်လမ်းများ ကြက်ခြေနီတွင်ရှိသည်။
- ❖ လိုအပ်မှုမရှိသူ သတ်မှတ်ချက်များနှင့်အညီ ဆုံးဖြတ်သည်။



3 ကြားနေခြင်း (Neutrality)

- ❖ ကြက်ခြေနီသည် အမှားအမှန်ကို မဆုံးဖြတ် မရွေးချယ်ပါ။
- ❖ အငြင်းပွားမှုတွင် ပါဝင်ခြင်းမရှိသလို အငြင်းပွားရခြင်း၏ အကြောင်းရင်းများတွင်လည်း မပါဝင်ပါ။
- ❖ ကြားနေခြင်းကြောင့် လူသားတို့ ခံစားနေရသော ဘေးဒုက္ခများကို လက်လျှော့ချခြင်းမဟုတ်။
- ❖ ကြားနေခြင်းကြောင့် အများစု၏ ယုံကြည်စိတ်ချမှုကို ရရှိကာ အခြားသူများမသွားနိုင်သည့် နေရာကို အရောက်သွားနိုင်ပြီး ထိခိုက်ခံစားရသူများကို ခွဲခြားမှုမရှိဘဲ ကူညီနိုင်သည်။
- ❖ ကြက်ခြေနီသည် မိမိတို့တောတွေလုပ်ငန်းသည် ကိုသာပြောပြီး တာတွေတွေ့ရသည် မပြောပါ။



4 လွတ်လပ်ခြင်း (Independence)

- ❖ လူမှုကဏ္ဍလုပ်ငန်းများတွင် မည်သူ့ကိုကူညီရမည်ကို လွတ်လပ်စွာ ဆုံးဖြတ်သည်။
- ❖ နိုင်ငံတော်၏ လူမှုကဏ္ဍအနေအထားနှင့် အရန်အခံအားဖြင့် ပါဝင်ဆောင်ရွက်သည်။
- ❖ အမျိုးသားကြက်ခြေနီအသင်းများသည် နိုင်ငံအစိုးရများက ဥပဒေအရ အသိအမှတ်ပြုဖွဲ့စည်းပေးထားသည့် အလျောက် သက်ဆိုင်ရာ နိုင်ငံတွင် ပြဌာန်းထားသည့် ဥပဒေကိုလည်း လေးစားလိုက်နာရမည်။
- ❖ ကြက်ခြေနီသည် ရုပ်ငွေအလိုရာ အလှူငွေအမျိုးမျိုးကို လက်ခံသော်လည်း လူမှုကဏ္ဍလုပ်ငန်းများ လုပ်ဆောင်ရာတွင် အလှူရှင်၏ စွက်ဖက်မှုကို လက်မခံပါ။
- ❖ ကြက်ခြေနီလှုပ်ရှားမှုများတွင် ခေတ်လည်းကောင်း၊ လုပ်နည်းလုပ်ဟန်များတွင် ခေတ်လည်းကောင်း နိုင်ငံရေးကိစ္စများ ပါဝင်ပတ်သက်ခြင်း မရှိစေရပါ။



5 စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း (Voluntary Service)

- ❖ ကရုဏာနှင့် စာနာစိတ်ကြောင့်သာလျှင် စေတနာ့လုပ်အားရှင် ဖြစ်လာသည်။
- ❖ ကိုယ်တိုင်းပွားသည် စေတနာ့လုပ်အားရှင်ဖြစ်ရခြင်း အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။
- ❖ ကူညီသူနှင့် အကူအညီခံရသူနှစ်ဦး အပြန်အလှန် လေစာရန်လိုသည်။
- ❖ အသင်းတွင် လစာယူ၍ အချိန်ပြည့်တာဝန်ထမ်းဆောင်သူနှင့် စေတနာ့လုပ်အားရှင်ဟူ၍ နှစ်မျိုးရှိသင့်သည်။ အခြေခံမူများကို အတိအကျလိုက်နာရန်သာ အရေးကြီးဆုံးဖြစ်သည်။



6 ဝင်းလုံးညီညွတ်ခြင်း (Unity)

- ❖ နိုင်ငံတစ်နိုင်ငံတွင် ကြက်ခြေနီ (သို့မဟုတ်) လခြေနီအသင်းတစ်သင်းသာရှိသင့်သည်။
- ❖ အသင်းကို တစ်နိုင်ငံလုံးအနှံ့တွင် ဖွဲ့စည်းထားရမည်။
- ❖ ကြက်ခြေနီသည် လူပေါင်းကို ကိုယ်စားပြုသည့် အသင်းဖြစ်သည်။ ထို့ကြောင့် အသင်းအတွက် အသုံးတည့်မည့် အတက်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အမျိုးမျိုး ရရှိနိုင်သည်။



7 ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း (Universality)

- ❖ လှုပ်ရှားမှုအဖွဲ့ဝင်အားလုံးတွင် တူညီသော ရည်ရွယ်ချက်သက်တောင့်အခြေခံမူများရှိသည်။
- ❖ အကူအညီလိုအပ်သော အသင်းကို ကျန်အသင်းများက ဝိုင်းဝန်းကူညီရန် တာဝန်ရှိသည်ဟု ခံယူထားကြသည်။
- ❖ အသင်းတစ်သင်းက အခြေခံမူများမှ ခေတ္တလျှင် ကျန်အသင်းများကို ထိခိုက်သည်။

